

အတန်းအဆင့် ၎်၊ <a-tan: a-hsin'> 地位,等级,级别
 အတပ် I ၎်၊ <a- tat> 安装,装配 II ကဝါ <a-tat> 肯定, 确切: ~ ပြောနိုင်သည်။ 可以肯定地说。 / ~ သိသည်။ 确切地知道。 / ~ ဟောသည်။ 断言,肯定地说。
 အတပ်ကျ ကဝါ <a-tat kya'> 仔细,的确确实
 အတပ်စွဲ ကါ <a- tat swe:> 一口咬定,断定: ဒီကောင်ဖြစ်ရ မယ်လို့ ~ တယ်။ 断定是这个人。
 အတပ်အကြပ် ကဝါ <a- tat a-kyat> 肯定,确切: ~ မိတယ်။ 当场抓住。
 အတပ်အမှန် ကဝါ <a- tat a-hman> 肯定,确切地: ခိုးသူကား ဤသူပင်ဖြစ်သည်ဟု ~ ပြောရပါသည်။ 我敢肯定,小偷就是他。
 အတပ်အရာ ကဝါ <a- tat a- ya> 确切,肯定: ~ မသိမပြော ပါနင့်။ 了解得不确切就别说了。
 အတုပ် ၎်၊ <a-tout> ①捆绑,束缚 ②(蜂等)蜇: ပျား ~ ခံ ရသည်။ 被蜂蜇了。
 အတုပ်အနှောင် ၎်၊ <a- tout a-hnaun> 绑捆,束缚
 အတိမ်အနက် ၎်၊ <a- tein a- net> 深浅,深度: ပြဿနာရဲ့ ~ 问题的深度
 အတိမ်းအချော် ၎်၊ <a- tein: a-khyaw> 差错,偏差,错误, 误差
 အတိမ်းအစောင်း ၎်၊ <a- tein: a- saun:> ①倾斜 ②差错, 偏差,误差,错误: ဒီလူကနဲ့မှ ~ မခံဘူး။ 此人容不得半 点差错。
 အတိမ်းအမှား ၎်၊ <a- tein: a-hma:> 偏差,差错,错误
 အတိမ်းအယိမ်း ၎်၊ <a- tein: a-yein:> 倾向,倾斜
 အတယ် ၎်၊ <a-te> (在缅甸籍华裔语)阿爹: ~ ကြီး 阿爹, 大爹
 အတွေ့ ၎်၊ <a-twei'> ①遇见,碰见 ②接触,感觉,感触: အာရုံ ~ 感触
 အတွေ့ခံ ကါ <a-twei' khan> 接见,会见: လက်ဆောင်တော်ကို သိမ်းယူ၍သံတို့ကို ~ တော်မူ၏။ 接受礼品,接见使者。
 အတွေ့အကြုံ ၎်၊ <a- twei' a-kyon> 经验,经历,体验,见识
 အတွေ့အထိ ၎်၊ <a-twei' a- hti'> 感触,感觉
 အတွေ့အမြင် ၎်၊ <a-twei' a-myin> 见闻
 အတွေ့အရှိ ၎်၊ <a- twei' a-shi'> 所见到的
 အတွေ့ ၎်၊ <a-twei> 团,块
 အတွေ့တွေ့ ကဝါ <a-twei dwei> 一个劲地
 အတွေ့အခဲ ၎်၊ <a-twei a-khe:> 团,块,块状物
 အတွေး ၎်၊ <a-twei:> 思维,思想,想法
 အတွေးခေါင် ကါ <a- twei: khaun> 想入非非,胡思乱想: ညည်းဟာလေတော်တော် ~ တယ်။ 你呀尽胡思乱想。
 အတွေးချော် ကါ <a-twei: khyaw> 想偏了,想入非非
 အတွေးချွတ် ကါ <a- twei: khyut> = အတွေးချော်

အတွေးထုတ် ကါ <a-twei: htout> 思索
 အတွေးနက် ကါ <a-twei: net> 深思,沉思: နားစိုက်ထောင်ယင်း ~ နေဟန်ရှိလေသည်။ 他好像一边听一边陷入沉思。
 အတွေးနယ်ချဲ့ ကါ <a-twei: ne khye'> 冥思苦索,遐想,扩大 思路: မင်းဘာ ~ နေတုန်း။ 你在冥思苦想些什么?
 အတွေးလျှံ ကါ <a-twei: shan> 想得太多,想错: သူက ~ သွားသဖြင့်အဓိပ္ပါယ်တမျိုးပြောင်းသွားသည်။ 因为他胡思乱想, 结果原意都变了。
 အတွေးသမား ၎်၊ <a-twei: dh-ma:> 善思考的人,(贬)爱胡 思乱想的人
 အတွေးအခေါ် ၎်၊ <a- twei: a-khaw> 思想,思考,想法,思 潮: ~ ဆရာကြီး 思想家
 အတွေးအဆ ၎်၊ <a-twei: a-hsa'> = အတွေးအခေါ်
 အတွေးအတော ၎်၊ <a- twei: a- taw:> 思索,思考,考虑
 အတွေးအထင် ၎်၊ <a- twei: a-htin> 想象,设想
 အတွေးအမြင် ၎်၊ <a- twei: a-myin> 观点,看法
 အတွဲ ၎်၊ <a-twe:> ①成串的 ②成对的,成双的,成套的, (期刊,书籍的)卷 ③伙伴 ④车厢
 အတွဲခတ် ကါ <a-twe: khat> (藤球踢法)双人踢
 အတွဲလိုက် ကဝါ <a-twe: lait> 成串成串地
 အတွဲအဖက် ၎်၊ <a-twe: a- phet> 伙伴,搭档,搭配物
 အတွက် I ၎်၊ <a- twet> ①计算,算术: ~ တတ်သလား။ 懂算术吗? 会算吗? ②卜算 ③估计 II ဝါ <a- twet> ①为...; 对于...来说: သူ့ ~ ချန်ထားပါ။ 给他留下吧! / သံနှင့်သံမဏိလုပ်ငန်းတိုးတက်ထွန်းကားရေး ~ လိုအပ်သောထွက် ကျိစက်ကိရိယာများ 为发展钢铁事业需要冶炼设备 ② 因为,由于: သူ့ ~ ဒုက္ခရောက်ရသည်။ 因他而遭难。
 အတွက်ကျ I ကဝါ <a-twet kya'> 按核算的结果: အလုပ်မှ ပျက်ကွက်ခဲ့သောငွေမိနစ်အတွက်လုပ်ခကို ~ ဖြတ်တောက်လိုက်ကြ၏။ 因误了四十六分钟的话,便按其工时平均工资值计算 将这部分工资扣除了。 II ၎်၊ <a- twet kya'> 份 儿,分得的部分: တဦးလျှင်တပုံကျစီဝေခွဲ၍ကိုယ် ~ ကိုသာလျှင် ယူငင်စားသောက်ကြလေ၏။ 每人各分得一堆,大家只拿自 己的那份吃。
 အတွက်ကြောင့် I ဝါ <a- twet gyaun'> 由于,因为: ကျွန်ုပ် ~ အလုပ်မပျက်ကွက်စေချင်ပါ။ 我不想由于我而耽误工作。 II သါ <a- twet gyaun'> 因为...所以: ရေလွှမ်းမိုးသည် ~ ဒုက္ခရောက်ကြသည်။ 因为发大水大家都遭罪了。
 အတွက်မရှိ ကါ <a-twet m-shi'> ①不要紧,没关系: အဆွေတော် မှာအချက်ခြင်းမလွယ်ဘူးဆိုယင်ကျွန်တော်အခြားမှာရနိုင်ပါတယ်။ ~ ပါဘူး။ 如果你手头(借给我钱)不方便,没有关系,我可 以向别人借。 ②毫无目的: သူ ~ ပဲလာသောကြောင့်တို့မှာ အလုပ်အကိုင်ပျက်ရချေသည်။ 就是因为他来闲逛,白耽误了 我们的工作。